


နမူနာဖြစ်စဉ်

အသက် (၃၅) နှစ်အရွယ် ဦးအေးသည် ပေါ်လစီသက်တမ်း (၂၅) နှစ်ရှိသော Dai-ichi LifeCARE ပေါ်လစီကို ထပ်တိုးအကျိုးခံစားခွင့်ပေါ်လစီများနှင့်အတူ နှစ်စဉ်ပရီမီယံကြေး ၂,၇၈၄,၀၀၀ ကျပ်ဖြင့် ဝယ်ယူသည်။

နှစ်စဉ်ပရီမီယံ (မြန်မာကျပ်)	Basic Plan	CI Rider	ADB Rider	HC Rider
	၂,၀၀၀,၀၀၀	၄၂၉,၀၀၀	၇၅,၀၀၀	၂၈၀,၀၀၀
အာမခံထားငွေ (မြန်မာကျပ်)	သိန်း ၁,၀၀၀	သိန်း ၃၀၀	သိန်း ၃၀၀	၁၀ ယူနစ်

ရင်းနှီးမြှုပ်နှံမှု



အကာအကွယ်

ဦးအေးသည် နာမကျန်းဖြစ်၍ ဆေးရုံ (၅) ရက် တက်ရောက်ရသည်။ ဆေးရုံတက်ရောက်မှုစရိတ်အဖြစ် ကျပ် (၁၀) သိန်း ကိုပေးအပ်မည်။

ဦးအေးသည် ကနဦးအဆင့် ကင်ဆာရောဂါကို ခံစားရသည်။ အကျိုးခံစားခွင့်အဖြစ်ပြင်းထန် ရောဂါအတွက် အာမခံထားငွေ၏ ၂၅% ဖြစ်သော ကျပ် (၁၂၅) သိန်း ကို ပေးအပ်မည်။

ဦးအေးသည် အသက် ၅၅နှစ်တွင် မတော်တဆမှုတစ်ခုခုကြောင့်သေဆုံးသည်။
Level Benefit ကိုရွေးချယ်ခဲ့ပါက -
 စုစုပေါင်းပေးအပ်မည့်အာမခံ အကျိုးခံစားခွင့်ပမာဏ ကျပ်သိန်း ၁,၆၀၀ ကို ပေးအပ်မည်။
Increasing Benefit ကိုရွေးချယ်ခဲ့ပါက -
 စုစုပေါင်းပေးအပ်မည့်အာမခံ အကျိုးခံစားခွင့်ပမာဏ ကျပ်သိန်း ၁,၆၀၀ + Policy Account Value ကိုပေးအပ်မည်။
 (ကျပ်သိန်း ၁,၆၀၀ = အခြေခံအာမခံ ပေါ်လစီမှ ကျပ်သိန်း ၁,၀၀၀ + Accidental Death Benefit ထပ်တိုးအကျိုးခံစားခွင့်ပေါ်လစီ မှ ကျပ်သိန်း ၃၀၀ + ဆေးလိပ်မသောက်သူများ အတွက်အပိုဆု နှင့် ကျန်းမာရေး ဆေးစစ်မှု အတွက်အပိုဆုများမှ ကျပ် သိန်း ၃၀၀)



သေဆုံးခြင်း (သို့) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်